



MYANMAR GARMENT MANUFACTURERS ASSOCIATION

NO.29, MIN YE KYAW SWAR STREET, LANMADAW TOWNSHIP, YANGON, MYANMAR.

“Membership Application Form”

Date :

To:

Chairman
Myanmar Garment Manufacturers Association
Yangon

1. I/We.....hereby apply the admission for my/our.....Co., ltd to be member of Myanmar Garment Manufacturers Association with applicable to membership fee – 100000MMK/ - Annual fee – 50000MMK/- Total – 150000MMK (One hundred and fifty thousand Kyats).

2. I/We hereby undertake to be complied by the Memorandum & Articles of Association and the Code of Conduct.

Applicant’s Signature

The above applicant is known well by me. As the mentioned data and information on the application form are correct, I guarantee for approval the application to be member.

Guarantor’s Signature :

Guarantor’s Name :

Guarantor’s Title :

Company Name :

.....
For MGMA Association,

Membership application forCo Ltd by Mr/ Mrs /Ms.....has been approved to be the member of MGMA starting from.....as per Executive Board Member/ Executive Committee Meeting No (/)’s decision.

Chairman

Myanmar Garment Manufacturers Association Membership Form (regular & affiliate members)

Company details	
2	Company name: ကုမ္ပဏီအမည်
	DICA company Registration Number: ကုမ္ပဏီမှတ်ပုံတင်အမှတ်
3	Investment registration type (100% foreign owned, 100% locally owned or joint-venture): မှတ်ပုံတင်ထားသောရင်းနှီးမြှုပ်နှံမှု အမျိုးအစား
4	Origin of investment (example: Hong Kong, Thailand, Myanmar, Korea): ရင်းနှီးမြှုပ်နှံမှု နိုင်ငံ
5	Date company registered in Myanmar: ကုမ္ပဏီမှတ်ပုံတင်သည့် ရက်စွဲ
	Is your company a subsidiary? သင်၏ ကုမ္ပဏီသည် လက်ခွဲကုမ္ပဏီဖြစ်ပါလား
	Yes No
6	Year and country in which company was first founded: ပထမဆုံးကုမ္ပဏီတည်ထောင်သည့် ခုနှစ်နှင့်နိုင်ငံ
7	Does your company have a subsidiary in Myanmar? If so, please describe: သင်၏ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လက်အောက်ခံကုမ္ပဏီရှိပါလား? ရှိလျှင် ဖော်ပြပါ
8	Do you have an overseas office? Yes No

Myanmar Garment Manufacturers Association Membership Form (regular & affiliate members)

	နိုင်ငံခြားတွင် ရုံးခန်းရှိပါသလား				
	Management Details:				
	စီမံခန့်ခွဲမှုအသေးစိတ်				
9	Full name of company's director or responsible person: ကုမ္ပဏီdirector(သို့) တာဝန်ရှိသူ၏ နံမည် အပြည့်အစုံ				
10	Designation/title of company's director or responsible person: ကုမ္ပဏီ director (သို့) တာဝန်ရှိသူ၏ ရာထူး	Managing Director	Board Member	Factory Manager	Other (please describe) _____
11	Mobile phone: လက်ကိုင်ဖုန်း				
12	Email: <i>(please provide manager's email address and one general company email address)</i> အီးမေး(လ်)				
13	If possible, please provide the name, phone & email of the director's executive assistant: ဒါရိုက်တာ၏ လက်ထောက်၏ နံမည်၊ ဖုန်းနှင့် အီးမေးလ် ကိုဖော်ပြပေးပါ				
14	Provide the name of company's secondary contact: ဒုတိယဆက်သွယ်ရမည့်သူ				
15	Designation/title of secondary contact: ဒုတိယဆက်သွယ်ရမည့်သူ၏ ရာထူး	Factory Manager	Assistant Manager	Production Manager	Other (please describe)

Myanmar Garment Manufacturers Association Membership Form (regular & affiliate members)

16	Mobile telephone number of secondary company contact: ဒုတိယဆက်သွယ်ရမည့် ကုမ္ပဏီမှီခိုင်း(လ်)				
17	Email address of secondary contact: ဒုတိယဆက်သွယ်ရမည့် အီးမေး(လ်)				
18	<p>Factory Details: (if non-manufacturer, please skip questions 18-62)</p> Name and number of factories in Myanmar (List all factory facilities in Myanmar registered under this company): မြန်မာနိုင်ငံတွင်ရှိသောစက်ရုံအမည်နှင့် အရေအတွက်	Number of factories:		Names of factories:	
19	1st Factory Address: ပထမစက်ရုံလိပ်စာ				
20	Landmarks or nearby junctions: အနီးရှိထင်ရှားသောအဆောက်အအုံ (သို့) လမ်းဆုံ				
21	Factory telephone number: စက်ရုံဖုန်းနံပါတ်				
22	Fax number: ဖက်စ်ဖုန်းနံပါတ်				
23	Total factory facility size in square meters: စက်ရုံအကျယ်အဝန်း (စတုရန်းမီတာ)				
24	Total number of machines: စက် အရေအတွက်				

Myanmar Garment Manufacturers Association Membership Form (regular & affiliate members)

25	Number of employees: ဝန်ထမ်းအရေအတွက်	
26	Production lines: ကုန်ထုတ်လုပ်သည့် လိုင်း (lines) အရေအတွက်	
27	2nd factory address: ဒုတိယစက်ရုံလိပ်စာ	
28	Landmarks or nearby junctions: အနီးရှိထင်ရှားသောအဆောက်အအုံ (သို့) လမ်းဆုံ	
29	Factory telephone number: စက်ရုံဖုန်းနံပါတ်	
30	Fax Number: ဖက်စ်ဖုန်းနံပါတ်	
31	Total factory facility size in square meters: စက်ရုံအကျယ်အဝန်း (စတုရန်းမီတာ)	
32	Total number of machines: စက် အရေအတွက်	
33	Number of employees: ဝန်ထမ်းအရေအတွက်	
34	Production lines: ကုန်ထုတ်လုပ်သည့် လိုင်း (lines) အရေအတွက်	
35	3rd factory address: တတိယစက်ရုံလိပ်စာ	

Myanmar Garment Manufacturers Association Membership Form (regular & affiliate members)

36	Landmarks or nearby junctions: အနီးရှိထင်ရှားသောအဆောက်အအုံ (သို့) လမ်းဆုံ				
37	Factory telephone number: စက်ရုံဖုန်းနံပါတ်				
38	Fax Number: ဖက်စ်ဖုန်းနံပါတ်				
39	Total factory facility size in square meters: စက်ရုံအကျယ်အဝန်း (စတုရန်းမီတာ)				
40	Total number of machines: စက် အရေအတွက်				
41	Number of employees: ဝန်ထမ်းအရေအတွက်				
42	Production lines: ကုန်ထုတ်လုပ်သည့် လိုင်း (lines) အရေအတွက်				
43	Do you use sub-contractors or do you have a plan to in the near future? <i>(please circle)</i> ရရှိသည့် orderကိုတခြားစက်ရုံသို့ တဆင့် ပြန်လည်အပ်နှံသလား (သို့) အစီအစဉ် ရှိသလား	Yes, we already use subcontractors.	No, but we plan to use in future.	We do not use subcontractors.	
44	Circle your 3 main export markets: အဓိကပို့ကုန် နိုင်ငံ (၃)ခုကိုဝိုင်းပေးရန်	European Union	Japan	Southeast Asia	Middle East
		North America	Korea	South America	Africa
		Australia	China	Eastern Europe	Other _____
45	Does your factory specialize primarily in knits or wovens? အဓိကထုတ်သည့် ထုတ်ကုန်	Knits	Wovens	Both	Other <i>(please describe)</i>

Myanmar Garment Manufacturers Association Membership Form (regular & affiliate members)

<p>46</p>	<p>Which product types is your factory specialized in producing? (<i>i.e. lingerie, skiwear, scarves, etc.</i>)</p> <p>Please circle or list no more than 5 different product specialties.</p> <p>စက်ရုံ၏ အဓိကချုပ်သည့် အထည်အမျိုးအစား</p>	<p>Padded jackets</p> <p>Rain jackets</p> <p>Casual trousers</p> <p>Dress slacks</p> <p>Men's/women's suits</p> <p>Dress shirts</p> <p>Sports outerwear</p>	<p>Scarves</p> <p>Children's apparel</p> <p>Babies' apparel</p> <p>Swimwear</p> <p>Accessories</p> <p>Sweatpants</p> <p>Sports gloves</p>	<p>Lingerie</p> <p>Underwear</p> <p>Sweaters</p> <p>Socks</p> <p>Polo shirts</p> <p>t-shirts</p> <p>Denim jeans</p>	<p>Ladies wear</p> <p>Dresses/skirts</p> <p>sleepwear/loungewear</p> <p>Other (<i>please describe</i>):</p> <p>_____</p>
<p>47</p>	<p>What will be your (<i>approximate</i>) maximum and minimum production volumes per month? (<i>after factory is operating at expected capacity</i>)</p> <p>စက်ရုံ၏ အမြင့်ဆုံး နှင့် အနိမ့်ဆုံးထုတ်လုပ်နိုင်သည့် အရေအတွက်</p>				
<p>48</p>	<p>Does your company anticipate passing audit certifications or have you already successfully passed any international audits? Please circle or describe.</p> <p>Compliance Auditအတွက် ပြင်ဆင်ထားမှုများ (သို့) အောင်ထားမှုများရှိမရှိ</p>	<p>Cert. type:</p> <p>BSCI</p> <p>ETI</p> <p>WRAP</p> <p>SEDEX</p> <p>ISO 9001</p> <p>GOTS</p>	<p>Valid until:</p>	<p>Other (please describe):</p> <p>_____</p> <p>_____</p> <p>_____</p> <p>_____</p>	
<p>Product development</p>					
<p>49</p>	<p>From which countries do you import raw materials and inputs? (<i>example: 90% from China, 10% from Thailand</i>)</p> <p>မည်သည့်နိုင်ငံမှ ကုန်ကြမ်းတင်သွင်းသလဲ</p>				
<p>50</p>	<p>Roughly what percentage of materials come to you shipped by sea? How much by road? How much by air freight?(<i>approximate</i>)</p> <p>ကုန်ကြမ်းတင်သွင်းသည့် ရာခိုင်နှုန်းအပိုင်းအခြား (ကုန်းလမ်း၊ ရေလမ်း၊ လေလမ်း)</p>				
<p>51</p>	<p>Do you source any production inputs locally, such as poly padding, polybags, carton boxes, hangers, labels, hang tags, trim or fabric? Please describe.</p> <p>ပြည်တွင်းမှ</p>				

Myanmar Garment Manufacturers Association Membership Form (regular & affiliate members)

	ကုန်ကြမ်းပစ္စည်းများကိုဝယ်ယူအသုံးပြုပါသလား			
52	What is your approximate turnaround time from receipt of fabric to shipment? (<i>production lead time</i>) ကုန်ကြမ်းပစ္စည်းလက်ခံရရှိသည့် အချိန်မှစ၍ ကုန်ချောရသည် အထိကုန်ထုတ်လုပ်မှု ကြာချိန်			
53	Do you have any in-house sampling department in Myanmar? မြန်မာနိုင်ငံရှိစက်ရုံအတွင်းနမူနာ ချုပ်နိုင်ခြင်းရှိ မ ရှိ	Yes	No	Partial
54	Which payment terms is your company able to handle? ငွေပေးချေမှု စနစ်	Can accept/handle:	Telegraphic Transfer Letters of credit Cash	
55	How many foreign staff do you employ in Myanmar in total? နိုင်ငံခြားသားဝန်ထမ်းများခန့်ထားမှု ဦးရေ			
56	For which skilled positions do you have the most difficulty finding suitable staff? မည်သို့သော ကျွမ်းကျင် ဝန်ထမ်းများခန့်ထားရန် ခက်ခဲပါသနည်း			
57	What is the total number of pattern-makers you employ in Myanmar? Pattern-makersခန့်ထားသည့် ဦးရေ			
58	Total number of QC Controllers: QCခန့်ထားသည့် ဦးရေ			
59	Total number of merchandizers: Merchandizersခန့်ထားသည့် ဦးရေ			
60	Total number of supervisors: Supervisorsခန့်ထားသည့် ဦးရေ			

Myanmar Garment Manufacturers Association Membership Form (regular & affiliate members)

61	<p>Which languages are spoken at your company? <i>Circle or list languages spoken by management level staff.</i></p> <p>ကုမ္ပဏီတွင် Management အသုံးပြုသည့်ဘာသာစကားများ</p>	English	Japanese	Myanmar	Other:
		Chinese (Mandarin)	Korean	Thai	_____
62	<p>How long is your in-house training program for unskilled sewing operators before they begin work?</p> <p>စက်ချုပ်သင်တန်းသားများစက်တန်းအတွင်းသို့ ဝင်ရောက် လုပ်ကိုင်နိုင်ရန် သင်ကြားသည့်ကာလ</p>	At least 30 days	At least 45 days	At least 60 days	<p>Other (please describe)</p> <p>_____</p>
Expectations of MGMA					
63	<p>What are your service expectations from MGMA?</p> <p>MGMA မှ မည်သည့် ဝန်ဆောင်မှုများကိုမျှော်လင့်သနည်း</p> <p>Which of MGMA's services are you most interested in receiving?</p> <p>MGMA မှ မည်ကဲ့သို့ ဝန်ဆောင်မှုများကိုစိတ်ဝင်စားပါသနည်း</p>	<input checked="" type="checkbox"/> Business matchmaking with visiting buyers buyer များနှင့် ချိတ်ဆက်ခြင်း	<input type="checkbox"/> Supervisor & management training support Supervisor များနှင့် စီမံခန့်ခွဲမှု သင်တန်းများ	<input checked="" type="checkbox"/> Business networking events စီးပွားရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲ	<input type="checkbox"/> Policy advocacy with government အစိုးရအားမူဝါဒဆိုင်ရာအကြံပေးခြင်းများ
		<input checked="" type="checkbox"/> Educational seminars & practical workshops ဟောပြောဆွေးနွေးပွဲများ	<input type="checkbox"/> Sector research ကြီးကြပ်ရေးနှင့် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန	<input checked="" type="checkbox"/> Study trips & overseas exhibition trips နိုင်ငံခြားလေ့လာရေးခရီး	Other (please describe): _____
64	<p>Are you potentially interested in new buyers?</p> <p>buyers အသစ်များလက်ခံရန် စိတ်ဝင်စားမှု ရှိမရှိ</p>	Yes, we are interested in meeting new buyers	No, we produce for our own brand only	No, we are not interested in new buyers	Other (please describe): _____

Myanmar Garment Manufacturers Association Membership Form (regular & affiliate members)

<p>65</p>	<p>Which policy issues would you most like the MGMA to bring to the attention of government policymakers?</p> <p>မည်သည့် မူဝါဒများကို မှ တဆင့် အစိုးရမူဝါဒချမှတ်သူများသို့ အကြံပေးလိုပါသလဲ</p>	<p>Electricity လျှပ်စစ်</p> <p>Roadways လမ်းပန်းဆက်သွယ် ယ်ရေး</p> <p>Ports improvements ဆိပ်ကမ်းအသုံးပြုမှု</p>	<p>Labour law reform အလုပ်သမားဥပဒေ</p> <p>Building safety အဆောက်အဦးလုံခြုံမှု</p> <p>SEZs အထူးစီးပွားရေးဇုန်များ</p>	<p>Training needs သင်တန်းလိုအပ်ချက်</p> <p>Intellectual property protection မှုပိုင်ခွင့်</p> <p>Industry standards လုပ်ငန်းစံညွှန်းများ</p>
<p>66</p>	<p>What is the biggest challenge for garment factories in Myanmar during the next two years?</p> <p>လာမည့် (၂) နှစ်အတွင်းစက်ရုံများမှ ကြုံတွေ့နိုင်မည့်အဓိကစိန်ခေါ်မှုများ</p>			
<p>67</p>	<p>MGMA runs a training institute in Insein Township which offers free training in basic sewing and supervisory skills. What other training programs would you like the association to offer?</p> <p>MGMAအနေဖြင့် အင်းစိန်မြို့နယ်တွင် သင်တန်းကြောင်းဖွင့်လှစ်၍ အခမဲ့သင်တန်းများပို့ချပေးနေပါသည်။ အခြားမည်သည့် သင်တန်းများကိုသင့်အနေဖြင့် သင်ကြားပို့ချစေလိုပါသလဲ။</p>	<p>Social compliance</p> <p>Human resources management</p> <p>Sewing machine mechanics training</p> <p>Industrial engineering</p>	<p>Merchandizing</p> <p>Pattern-making</p> <p>Quality control</p> <p>Productivity & efficiency training</p>	<p>Other (please describe):</p> <p>_____</p> <p>_____</p> <p>_____</p> <p>_____</p>
<p>68</p>	<p>MGMA is the largest association of apparel manufacturers and associated businesses in Myanmar. We exist to help your business grow and prosper. Please let us know any information you would like to receive from us or any recommendations or requests you have.</p> <p>MGMA သည် မြန်မာနိုင်ငံတွင် အကြီးဆုံးအဖွဲ့အစည်းဖြစ်ပါသည်။ MGMA အနေဖြင့် သင်၏ လုပ်ငန်းများကိုအောင်မြင်မှု ရှိစေရန် ဝံ့ပိုးကူညီရန် အမြဲရှိပါသောကြောင့် သင်၏ အကြံပြုချက်များလိုအပ်ချက်များရှိပါကဖော်ပြပေးပါရ ဂါရန်။</p>			



Myanmar Garment Manufacturers Association Membership Form (regular & affiliate members)

69 Please describe for us your main reasons for joining the association and your expectations.

အထည်ချုပ် အသင်းသို့ အသင်းဝင်အဖြစ်
ဝင်ရောက်ရသည့် အကြောင်းရင်းနှင့် အသင်းမှ
သင်၏ မျှော်လင့်ချက်



MGMA membership includes valuable training opportunities for workers, supervisors and managers. The association also organizes business networking events and exhibitions, arranges business matchmaking opportunities, publishes sector research and engages in policy advocacy with the Myanmar government.

Documents required for MGMA membership:

If registering as a manufacturer:

- Completed MGMA membership application
- Photocopy of Ministry of Industry permit
- Photocopy of Myanmar Investment Commission permit (if local/domestic investor, YCDC permit only)*
- Two passport sized photos of the executive who is registered with the MIC
- Photocopy of passport or National Registration Card of the same executive (the responsible director)
- Company registration with the Ministry of National Planning and Economic Development (DICA)*
- Certificate of exporter/importer registration with the Ministry of Commerce
- Form 6 from the Ministry of National Planning and Economic Development (DICA) - Investor shares breakdown*
- Form 26 from the Ministry of National Planning and Economic Development (DICA) - Company directors list*

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင် အသင်းဝင်ရန် လိုအပ်သောစာရွက်စာတမ်းများ:

အထည်ချုပ်လုပ်ငန်းများအတွက်:

- အသင်းဝင် လျှောက်လွှာကို ပြည့်စုံစွာ ဖြည့်ရန်
- စက်မှုဝန်ကြီးဌာနထောက်ခံချက် မိတ္တူ
- မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုချက် မိတ္တူ (ပြည်တွင်းအတွက် ထုတ်လုပ်သူဆိုလျှင် စည်ပင်ခွင့်ပြုချက် လိုင်စင်သာလိုအပ်သည်)
- မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် မှတ်ပုံတင်ထားသောအမှုဆောင် (သို့) ဒါရိုက်တာ ၏ မှတ်ပုံတင်ဓာတ်ပုံ အရွယ်အစားဓာတ်ပုံ (၂) ပုံ
- ဒါရိုက်တာ (သို့) အလုပ်အမှုဆောင် ၏ မှတ်ပုံတင် မိတ္တူ (သို့) ပတ်စပို့ မိတ္တူ
- မြန်မာနိုင်ငံအမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးမှု ဝန်ကြီးဌာနကုမ္ပဏီမှတ်ပုံတင်နှင့်ကုမ္ပဏီ Profile မိတ္တူ
- စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ကုန်/သွင်းကုန် လိုင်စင်

If registering as an affiliate member (non-manufacturer):

- Completed MGMA membership application
- Photocopy of Myanmar Investment Commission permit (if local/domestic investor, YCDC permit only)*
- Two passport sized photos of the executive who is registered with the MIC
- Photocopy of passport or National Registration Card of the same executive (the responsible director)
- Company registration with the Ministry of National Planning and Economic Development (DICA)*
- Form 6 from the Ministry of National Planning and Economic Development (DICA) - Investor shares *
- Form 26 from the Ministry of National Planning and Economic Development (DICA) - Company directors list*

တွဲဖက် အဖွဲ့ဝင်များအတွက်: (အထည်ချုပ် မဟုတ်သောလုပ်ငန်းများအတွက်)

- အသင်းဝင် လျှောက်လွှာကို ပြည့်စုံစွာ ဖြည့်ရန်
- မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုချက် မိတ္တူ (ပြည်တွင်းအတွက် ထုတ်လုပ်သူဆိုလျှင် စည်ပင်ခွင့်ပြုချက် လိုင်စင်သာလိုအပ်သည်)
- မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် မှတ်ပုံတင်ထားသောအမှုဆောင် (သို့) ဒါရိုက်တာ ၏ မှတ်ပုံတင်ဓာတ်ပုံအရွယ်အစားဓာတ်ပုံ (၂) ပုံ
- ဒါရိုက်တာ (သို့) အလုပ်အမှုဆောင် ၏ မှတ်ပုံတင် မိတ္တူ (သို့) ပတ်စပို့ မိတ္တူ
- မြန်မာနိုင်ငံအမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးမှု ဝန်ကြီးဌာနကုမ္ပဏီမှတ်ပုံတင်

Membership fees:

100,000 kyats for one time MGMA joining fee

50,000 kyats MGMA annual membership dues

An additional 500,000 kyats company joining fee is required for CMP manufacturers**

Notes:

**Forms 6 and 26 are short forms and are provided together by DICA) DICA and MIC forms are all available together at DICA's 'One-Stop-Shop for foreign investment.)*

***MGMA's vocational training institute "The Myanmar Garment Human Resources Development Center" provides trainings free-of-charge to all of MGMA's registered member factories. The one-time membership induction fees go to support this training institute. Regular instruction is provided on basic sewing training, supervisory training and occasional special topics.*